


သင့်ကလေးငယ်မွေးဖွားလာသည့်အတွက် ဂုဏ်ယူပါသည်!



လုံခြုံစွာအိပ်စက်ဖို့ရန် လိုအပ်သောအချက်အလက်များ _____

- ၁) ကလေးငယ်သည် ကလေးပုခက်တွင် အိပ်စက်ရမည်။
- ၂) ကလေးငယ်သည် ပက်လက်အနေအထားဖြင့် အိပ်စက်ရမည်။
- ၃) ကလေးငယ်၏ ပုခက်ထဲတွင် ပစ္စည်းများလုံးဝမထားပါနှင့်။
- ၄) ကလေးငယ်၏ မျက်နှာကိုအုပ်မထားပါနှင့်။
- ၅) ကလေးငယ်၏ အနီးပတ်ဝန်းကျင်တွင် ဆေးလိပ်မသောက်ပါနှင့်။
- ၆) ကလေးငယ်ကို အပူလွန်ကဲစေသောအရာ (သို့) လိုအပ်သည်ထက် အကျီကိုပေးမဝတ်ပါနှင့်။
- ၇) ကလေးငယ်၏ မွေ့ရာ (သို့) အိပ်ရာခင်းကို တင်းကျပ်အောင် ခင်းပေးပါ။

ဗိုက်မှောက်နေရသောအချိန် _____

ကလေးနိုးနေသောအချိန်၌ ဤအခင်းစောင်လေးကိုကလေးဗိုက်မှောက်ရန်အတွက် အသုံးပြုပါ။ဤလုပ်ဆောင်မှုသည်ကလေးကြီးထွားမှုအတွက်အရေးကြီးပါသည်။ ။ သို့သော်အနားမှာ လူကြီးတစ်ယောက်ယောက်ကစောင့်ကြည့်ဖို့လိုအပ်ပါသည်။

ကလေးအယောက်စီတိုင်းသည် လုံခြုံသောပတ်ဝန်းကျင်တွင် အိပ်စက်ခွင့်ကိုရထိုက်ပါသည်။

ပိုမိုသိလိုသော
အချက်အလက်များရှိပါက
အောက်ပါဖုန်းနံပါတ်ကိုခေါ်ပါ။

1.800.331.7437

